

တုံး။ 什么?什么东西? / ~ လဲ။ 什么?什么东西? / ~ ပြုလို့ 为什么? / ~ ဖြစ်လို့ 为什么? / ~ ကြောင့် 为什么? / ~ ပြုခဲ့ (罕) 为何?为什么? / အခန်းထဲ၌ ~ မျှမရှိ။ 房间里什么也没有。

ဘာကလိုတိုတို နှ၊ <ba g-lo to to> 暧昧之事，令人产生某种猜测的事：သူတို့နှစ်ယောက် ~ ဖြစ်နေကြတယ်။ 他俩有些暧昧关系。 / သူမနှင့်မူကား ~ ဘုံကလာတာတာအဖြစ်သို့ရောက်ခဲ့ရသည်။ 跟她的关系已经到了有点意思的阶段。

ဘာကိတ် နှ၊ <ba keit> (俚) 什么事? ကိုယ့်ဆရာ ~ ။ 老兄你有什么事?

ဘာဂီ နှ၊ <ba gi> [英 bogie] 四轮马车：~ ရထား 马车

ဘာဂျာ နှ၊ <ba gya> ①手风琴：လက်ဆွဲ ~ ဆွဲသည်။ 拉手风琴。②口琴：~ မူတ်သည်။ 吹口琴。③手风琴风箱式的折叠物

ဘာဂျီးနီးယားဆေး နှ၊ <ba gyi: ni: ya: hsei:> = ဗာဂျီးနီးယားဆေး

ဘာ...ညာ... နှ၊ <ba... nya...> ①表示不定指的构词(或词组)形式，意即“这个那个”，“什么……什么”：မင်းဘာတွေညာတွေပြောမနေနဲ့။ 你别罗嗦！②与မ连用，意思是什么也没有(不，别)……：သူသည်ဘာမပြောညာမပြောနှင့်အပြင်သို့ထွက်သွားသည်။ 他什么也没说就走出去了。 / ဘာမဟုတ်ညာမဟုတ်နဲ့အစော်ကားခံရတယ် ။ 无缘无故地受到了欺凌。 / ကျနော်လဲဘာမဆိုင်ညာမဆိုင်နဲ့အဆူခံလိုက်ရတယ်။ 我却毫不相干地挨了说。

ဘာဏက နှ၊ <ba n-ka'> [巴] 诵经者

ဘာဏု နှ၊ <ba nu'> [巴] ①太阳 ②颜色 ③光：~ ရတနာ နေမင်းကြီး 太阳

ဘာဏုမာ နှ၊ <ba nu' ma> [巴] 太阳

ဘာတာ နှ၊ <ba ta> [英 barter] 以货易货(贸易)：~ စနစ် 易货制

ဘာဘာညာညာ နှ၊ <ba ba nya nya> 这些那些(事情)，那样那样(东西)：~ ဝယ်မနေပါနဲ့။ 不要买这买那。 / ~ ပြောမနေနဲ့၊ လိုက်သာလိုက်ခဲ့ပါဗျာ။ 别罗嗦，跟我走就是了！

ဘာဘီလို့နီးယား နှ၊ <ba bi lo ni: ya:> [英 Babylonia] 巴比伦王国

ဘာဘူ နှ၊ <ba bu> [印] (印度人尊称) 先生，老爷：~ ကုလား 印度斯坦人 / ~ ကြီး 先生，老爷

ဘာဘူစောင် နှ၊ <ba bu zaun> 没有包边的窄幅劣等棉毯

ဘာမတ် I နှ၊ <ba m-hti> 大无畏的人，勇敢的人 II နှ၊ <ba m-hti> 毫无畏惧，无所顾忌：~ စိတ်ဓာတ် 大无畏的精神

ဘာမု က၊ <ba hma'> = ဘာမျှ

ဘာမျှ က၊ <ba hmya'> (书) 什么也没……，什么也不……၊ အခန်းထဲ၌ ~ မရှိ။ 房间里什么也没有。 / ~ မဆိုင်

ပေ။ 毫无关系

ဘာရီယွန် နှ၊ <ba ri yun> [英 baryon]【物】重子

ဘာရုန်ဒီ နှ၊ <ba run di> 布隆迪

ဘာဂေးရီးယား နှ၊ <ba gei: ri: ya:> 保加利亚

ဘာလချောင် နှ၊ <ba l -khyau> = ဘာလချောင်

ဘာလီ နှ၊ <ba li> [英barley] 大麦：~ စေ့ 大麦粒 / ~ ရည် 大麦米汤(一种营养品)

ဘာလီကျွန်း နှ၊ <ba li kyun:> 巴厘岛

ဘာလီပိုး နှ၊ <ba li bon:> 带把儿的提水桶

ဘာလိုလို က၊ <ba lo lo> ①不清不楚，似乎是什么又不是什么地：သူ့ကိုမေးတော့ ~ လုပ်နေတယ်။ 问他，他不置可否。②不知不觉：~ နိုးမိုးတောင်လင်းပြီ။ 不知不觉地天都亮了。

ဘာလိုလိုညာလိုလို က၊ <ba lo lo nya lo lo> = ဘာလိုလို

ဘာလောက်မျှ က၊ <ba laut hmya'> (书) 无多大……：~ အရေးမကြီး 无关紧要

ဘာလင်မြို့ နှ၊ <ba lin myo'> 柏林(民主德国首都)

ဘာဝ နှ၊ <ba wa'> ①习性，本性，特性：လူငယ် ~ 青年习性 / ~ ရရှိက် 习惯，习性 / ~ တူ 习性相同；同性 ②(书) 读文学作品的感受，感情 ③生殖器：ဣတ္ထိ ~ 女性生殖器 / ပုန်း ~ 男性生殖器

ဘာဝကြိယာ နှ၊ <ba wa' k-ri' ya> 情态动词

ဘာဝနာ နှ၊ <ba w-na> [巴]【佛】禅，静虑：~ ပွားသည်။ 静虑。 / ~ ဉာဏ် 静虑所成的智慧

ဘာဝရပ် နှ၊ <ba wa' yout> 性别特征：ဣတ္ထိ ~ 雌性性征 / ပုန်း ~ 雄性性征

ဘာသာ I နှ၊ <ba dha> ①语言：~ ဗေဒ 语言学 / ~ ဗေဒကျမ်းကျင်သူ 语言学家 / ~ စကား 语言，言语 / ~ ရင်းစကား 母语 ②宗教，信仰：ဗုဒ္ဓ ~ 佛教 / ~ ရေး 宗教，宗教问题 ③习俗：~ ဓလေ့ 习俗，风俗 / မြန်မာတို့ ~ လက်နှင့်ထမင်းစားကြ၏။ 缅甸人习惯用手抓饭吃。④课程，科目：စာမေးပွဲတွင်ဘယ်နှစ် ~ ပြေရမလဲ။ 考试要考几门课程? / ~ တွဲ (大学里选修的) 一组专业课 II က၊ <ba dha> ①(与 အလျောက် 或 အလို 连用) 自然而然地：တူရိယာတို့သည်လည်းမတီးခတ်ပါသော်လည်းအလို ~ မြည်ကြကုန်၏။ 乐器虽没有敲打但自然发出了声音。 / ခေါ်သည် ~ အလျောက်ပြေသွားလေ၏။ 火气自然而然地消了。②按照传统，传统地 III ဝ၊ <ba dha> 用于两个相同代词之间，表示按个人意愿：ငါ့ ~ ငါ့လုပ်၍စားမည်။ 我自己谋生。 / ကိုယ့် ~ ကိုယ်တခြားစာအုပ်ဆိုင်ဆိုင်မှာဝယ်တာပါ။ 我自己在另一家书店里买的。

ဘာသာကွဲ နှ၊ <ba dha gwe:> = ဘာသာခြား

ဘာသာခြား နှ၊ <ba dha gya:> ①另一种语言，外国语：~ ၅မျိုးတတ်တဲ့ကျောင်းဆရာ 懂五种外语的教员 ②外国人，外